

လူတဲ့ခတ် II နဲ့ <lu ge: yaut> 有能力的人; 重要人物
 လူကော်လှိုင် နဲ့ <lu ge: lu yeit> 举止言谈
 လူကော်စေး နဲ့ <lu kaw zi:> = လူကြပ်စေး
 လူကော်စေးနဲ့ နဲ့ <lu kaw zi: ne:> = လူကြပ်စေးနဲ့
 လူကုံထဲ နဲ့ <lu gon dan> 富翁, 上层人士, 富绅
 လူကုံမား နဲ့ <lu gon ma' tha:> 非凡的人, 超人
 လူကောက် နဲ့ <lu gaut> 狡黠的人; 阴险的人
 လူကောင်: ပါ I ကဲ <lu gin: ba:> 机灵, 机敏 II နဲ့ <lu gin: ba:> 机灵的人
 လူကောင် နဲ့ <lu gaun> ①身躯, 身体: ~ ကြီးပေမဲ့ဘာ၍
 တော်တော်နဲ့တယ်။ 个子虽大可头脑很简单。②尸体
 လူကောင်သေ နဲ့ <lu gaun dhei> = လူသေကောင်
 လူကောင်: နဲ့ <lu gaun:> 好人, 善良的人: သူ့ ~ ပါ။ 他
 是个大好人。
 လူကောင်:သူကောင်: နဲ့ <lu gaun: dhu gaun:> = လူကောင်:
 လူကုဇ္ဇရ နဲ့ <lu kat t-ya> = လူကြပ်စေး
 လူကတဲ့သတ် နဲ့ <lu kat that> 不好对付的人, 刺儿头
 လူကုန်း နဲ့ <lu gan:> 盲人, 瞎子
 လူကုန်းကဲ့ ကဲ <lu gon ku:> 贩卖人口
 လူကုန်းစေး နဲ့ <lu kat si: hne:> 吝啬鬼, 小气鬼, 守财奴
 လူကုပ်ပါး နဲ့ <lu kat pa:> 吃闲饭的人; 寄人篱下者, 寄生
 者
 လူကုပိုး နဲ့ <lu kat po:> 寄生者, 寄人篱下者
 လူကျော် နဲ့ <lu gyaw> 名人, 名流
 လူကျုက် နဲ့ <lu gyet> 熟人, 老相识
 လူကျောင်: နဲ့ <lu gyaun:> 学校(与寺庙学校相对)
 လူကျွယ် နဲ့ <lu gye> ①专横跋扈的人, 到处逞能的人: ~
 လုပ်သည်။ 到处逞能。②有权有势的人物, 有影响的人
 物
 လူကြား နဲ့ <lu gya> (罕)(与年龄不相称)智力品德较差
 的人
 လူကြားကောင်: ပါ။ <lu kya: kaun:> (说得)让人中听; 唱
 高调: ~ အောင်ပြောရတယ်။ 要说得好听。
 လူကြားသူကြား ကဲ <lu gya: dhu gya:> 大喊大叫, 大叫大
 嚷(让人都听见): ~ အောင်ဝိမင်နဲ့ 別哭得左邻右舍都
 听到。
 လူကြီး: နဲ့ <lu kyi:> ①成年人, 大人: ~ စာပေ 成人读本
 / ~ ဘန် 像大人样(处事待人) ②老人, 长辈: ~ ပို့
 长辈; 父老 / ~ နာ 老年病 / ~ မျှန်းမထိသူကြိုးမျှန်းမထိ။
 没大没小。/ ~ ရောဂါဖြင့်ကွယ်လုန်သည်။ 年老病终。③首
 长, 元老: ရှာ ~ 乡绅 / ~ မင်း (称呼)大人, 先生 / အ
 ဆင် ~ 上级, 首长
 လူကြီးစာ နဲ့ <lu gyi: za> 适合老年人的食物, 易嚼烂的食
 物

လူကြီးစံရာ နဲ့ <lu gyi: son ya> 年长者聚集处
 လူကြီးစိတ် နဲ့ <lu gyi: zeit> 年长者具有的宽宏大量、深
 思熟虑能体贴别人的心
 လူကြီးလူကောင်: နဲ့ <lu gyi: lu gaun:> 绅士, 头面人物
 လူကြီးလူကျယ် နဲ့ <lu gyi: lu gye> 所谓的“大人物”
 လူကြီးလူစိုက် နဲ့ <lu gyi: lu mait> 老坏蛋
 လူကြီးလုပ် ကဲ <lu gyi: lout> ①带头 ②当领导
 လူကြီးသူကြီး နဲ့ <lu gyi: thu gyi:> 长辈, 老前辈
 လူကြီးသူမ နဲ့ <lu gyi: dhu ma'> 长辈, 老一辈
 လူကြုံ နဲ့ <lu gyon> 便人: ~ ပါးသည်။ 托便人捎带。
 လူကြောက် နဲ့ <lu gyaut> 胆小的人, 懦夫
 လူကြော် နဲ့ <lu gyaun> 性情举止古怪的人, 有怪癖的人
 လူကြမ်း နဲ့ <lu gyan:> ①粗鲁的人, 莽汉 ②【戏】反派人
 物, 武打角色
 လူက္ခ နဲ့ <lu gwa'> 侏儒, 矮子
 လူကျွဲ့ဘာ့ နဲ့ <lu gyun baw:> (足球)越位
 လူကြား နဲ့ <lu gywa:> 吹牛的人
 လူခေါင်း နဲ့ <lu kh- bin:> 全体
 လူခေါ် နဲ့ <lu kh-ya> 说话嗲声嗲气的人, 说话矫揉造作
 的人
 လူခံ နဲ့ <lu gan> ①在某单位或地方的熟人 ②当地人,
 本地人
 လူခ် နဲ့ <lu gin> 跟自己要好的人, 知交
 လူခေါ်ခါး နဲ့ <lu gaun:> 人头, 头颅
 လူခေါ်ခွဲ့ နဲ့ <lu gun: gaun> 头盖骨
 လူခော့ နဲ့ <lu gyaw:> 漂亮的人
 လူချင်းကဲ့ ကဲ <lu gyin: kwe:> 失散, 离散
 လူချင်းခွဲ့ ကဲ <lu gyin: khwe:> 分手, 离别
 လူချို့လူခ် နဲ့ <lu gyit lu gin> = လူခ်
 လူချို့ နဲ့ <lu gyin> 讨厌(某人或组织机构)的人: ~
 များလာယင်တနေ့ပြုတများဘာ။ 讨厌的人多了, 总有一天会
 倒台。
 လူချိုးသာ နဲ့ <lu gyan: dha> 富人, 阔佬
 လူခြော်ထိတ် I နဲ့ <lu gyei deit> 夜深人静时 II ကဲ <lu
 gyei teit> 夜深人静
 လူခြော်ပြု ကဲ <lu gyei m-pyat> (人群)川流不息, 熙熙
 攘攘
 လူခြောက် နဲ့ <lu gyaut> (人的)死胎儿
 လူခဲ့ နဲ့ <lu gwe:> ①代理人, 替身 ②分身
 လူခဲ့ နဲ့ <lu gun> 人头税: ~ ခဲ့သည်။ 分摊人头税。/ ~
 တော် 人头税
 လူချွှန်း နဲ့ <lu gyun> 英杰, 出类拔萃的人, 超人
 လူချွှေး နဲ့ <lu ng-pyin:> 懒汉, 懒鬼
 လူချွှေး နဲ့ <lu ng-phyin:> 差劲的人, 无能之辈